



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ
ညွှန်ကြားချက်အမှတ် ၂/၂၀၁၄

နေပြည်တော်၊ ၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၅) ရက်
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်

၁။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၆၈ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် ဤညွှန်ကြားချက်အမှတ် ၂/၂၀၁၄ ကို ထုတ်ပြန်လိုက်သည်။

၂။ ၁၆-၇-၂၀၁၄ ရက်နေ့တွင် ကျင်းပသည့် အသေးစားပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ၄-၈-၂၀၁၄ ရက်နေ့တွင် ကျင်းပသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအရ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများတွင် အများဆုံး ထုတ်ချေးနိုင်သည့် ချေးငွေအရွယ်အစား၊ ပြည်တွင်းပြည်ပမှ ငွေချေးယူခွင့်ပြုခြင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းအား Mobile Payment စနစ်ဖြင့် ကျင့်သုံးခွင့်ပြုခြင်းနှင့် ပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံခြင်းများကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်-

(က) အများဆုံး ထုတ်ချေးနိုင်သည့် ချေးငွေအရွယ်အစား။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ အများဆုံးထုတ်ချေးနိုင်သည့် ချေးငွေအရွယ်အစား (Maximum Loan Size)အား ကျပ် ၅ သိန်းမှ ကျပ် သိန်း ၅၀ သို့ တိုးမြှင့်သတ်မှတ်သည်။ ထိုသို့ ထုတ်ချေးရာတွင် အောက်ပါသတ်မှတ်ချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန်ဖြစ်သည်-

- (၁) လုပ်ငန်းဆောင်ရွက်မှုအား ကျေးလက်ဒေသတွင် စုစုပေါင်း ချေးငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းနှင့် စုစုပေါင်း အသင်းသားဦးရေ၏ ၅၀ ရာခိုင်နှုန်းထက် မနည်း ၊ မြို့ပြဒေသတွင် စုစုပေါင်း ချေးငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းနှင့် စုစုပေါင်း အသင်းသားဦးရေ၏ ၅၀ ရာခိုင်နှုန်းထက် မများ ထုတ်ချေးနိုင်ရေး ဆောင်ရွက်ရန် ၊
- (၂) ဇီဝိဒ္ဓါပစ္စည်း (Luxury Item) ဝယ်ယူခြင်းနှင့်သက်ဆိုင်သော ချေးငွေများ ထုတ်ချေးခြင်း မပြုရန် ၊
- (၃) အိမ်ထောင်စု တစ်စုတွင် တစ်ဦးထက် ပိုမို၍ ချေးငွေထုတ်ချေးခြင်း မပြုရန် ၊
- (၄) ယုံကြည်စိတ်ချရမှုအား တည်ဆောက်၍ အခြေခံ ချေးငွေမှစ၍ အဆင့်ဆင့် တိုးမြှင့်ထုတ်ချေးခြင်းအား ချမှတ်ဆောင်ရွက်ရန် ၊

- (၅) အသင်းသား၏ အမှန်တကယ် ချေးငွေပြန်လည် ပေးဆပ်နိုင်မှုအား စိစစ်ခြင်း၊ အခြားအဖွဲ့အစည်းများထံမှ ချေးငွေရယူထားခြင်း စသည့် ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ ရယူပြီးမှသာ စနစ်တကျ ထုတ်ချေးရန်။
- (ခ) အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအား ပြည်တွင်းပြည်ပမှ ငွေချေးယူခွင့် ပြုခြင်း။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အောက်ပါ စည်းကမ်းချက်များနှင့်အညီ ငွေချေးယူခွင့်ရှိသည်-
- (၁) ပြည်တွင်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချေးငွေရယူရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်-
- (ကက) မြန်မာ့စီးပွားရေးဘဏ်ထံမှသာ ချေးငွေရယူနိုင်သည်။
- (ခ ခ) အဖွဲ့အစည်း၏ အကြွေးနှင့် ပိုင်ဆိုင်မှုအချိုး (Debt to Equity) သည် ၅ : ၁ ထက် ချေးငွေများကို ပိုမိုချေးယူခြင်း မပြုရန်။
- (၂) မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သော ပြည်ပနိုင်ငံမှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ငွေချေးယူရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်-
- (ကက) ပြည်တွင်းရှိ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ငွေချေးယူခွင့် မရှိပါ။
- (ခ ခ) ငွေချေးယူရာတွင် ငွေထုတ်ချေးခွင့်ရှိသော ပြည်ပရှိ တရားဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှသာ ချေးယူခွင့်ရှိသည်။
- (ဂ ဂ) ငွေချေးယူရာတွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အကြွေးနှင့် ပိုင်ဆိုင်မှုအချိုး (Debt to Equity) သည် ၅ : ၁ ခွင့်ပြုသော်လည်း အများဆုံး အမေရိကန်ဒေါ်လာ ၃ သန်းထက် ပိုမိုချေးယူခြင်း မပြုရန်။
- (ဃဃ) ပြည်ပရှိ တရားဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သဘောထားမှတ်ချက် ရယူတင်ပြရန်။
- (၃) ပြည်တွင်း / ပြည်ပမှ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် ငွေချေးယူခွင့် တင်ပြရာတွင် အောက်ပါအချက်များ ပြည့်စုံစွာ ဖော်ပြရန်-
- (ကက) ချေးငွေရယူမှု သဘောတူစာချုပ်၊
- (ခ ခ) စာရင်းစစ်၏ နောက်ဆုံး စစ်ဆေးပြီးသော ဘဏ္ဍာရေး ရှင်းတမ်း အစီရင်ခံစာ ၊

- (ဂ ဂ) နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော လက်ကျန်ရှင်းတမ်းနှင့် အရုံးအမြတ်ရှင်းတမ်း၊
- (ဃဃ) ချေးငွေ ရယူမှုသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းတွင် အမှန်တကယ် အသုံးပြုမည်ဖြစ်ကြောင်း ဝန်ခံချက်၊
- (င င) ငွေချေးယူရာ၌ ငွေထုတ်ချေးမည့် အဖွဲ့အစည်းသည် တရားဝင် ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်ကြောင်း အထောက်အထား၊
(မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေရယူလျှင် ဤအပိုဒ်ကို လိုက်နာ ရန် မလိုပါ။)

(ဂ) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား Mobile Payment စနစ် ကျင့်သုံးခွင့်ပြုရေး။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် (ပြည်တွင်း ပြည်ပမှ ငွေလွှဲပြောင်း ပေးပို့ခြင်းလုပ်ငန်းမှအပ) Mobile Payment စနစ်ကို ကျင့်သုံးဆောင်ရွက်ခွင့် ပြုသည်။ Mobile Payment စနစ် ကျင့်သုံးရာတွင် အောက်ပါသတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်-

- (၁) အသေးစားငွေရေးကြေးရေးလုပ်ငန်း တွင် Mobile Payment စနစ် ကျင့်သုံး ဆောင်ရွက်လိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဆက်သွယ်ရေး ၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့တွင် ဦးစွာလျှောက်ထားရမည်။
- (၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် Mobile Banking နှင့် သက်ဆိုင်သော ညွှန်ကြားချက်အမှတ် (၄/၂၀၁၃) အား တိကျစွာ လိုက်နာ ဆောင်ရွက်ရမည်။
- (၃) အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ ညွှန်ကြား ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရမည်။
- (၄) အသင်းသားများ၏ Mobile Payment စနစ်နှင့် သက်ဆိုင်သော အသိပညာ ဗဟုသုတ အားနည်းခြင်းကြောင့် ဖြစ်စေ ၊ နည်းပညာဆိုင်ရာ ချို့ယွင်း အားနည်းချက်ကြောင့်ဖြစ်စေ အသင်းသားများ၏ အကျိုးထိခိုက်မှုမရှိစေရန် ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအမံများ ထားရှိရမည်။
- (၅) အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ၊ အသေးစား ပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တို့မှ Mobile Payment နှင့်သက်ဆိုင်သော အခါအားလျော်စွာ ထုတ်ပြန်မည့် ညွှန်ကြားချက်များအားတိကျစွာလိုက်နာဆောင်ရွက်ရမည်။ သတင်း အချက်